

Date : 29. Oct . 24
 BU/BR/Division : HY Branch
 Department : Admin
 Issue Amount : 9,500 ks Kyats/.....USD

Budget include (or) Not :

Yes Budgeted Title and Amount :
 No Reasons for :

Required For:

Print charges for EOM Awards (Quarterly) = 2,500 ks
 Drinking water 5 bots = 5000 ks

မှတ်ချက်။

(၁) အဆင့်ဆင့်သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများအားလုံး သေချာစွာစုံစမ်းစစ်ဆေးတွက်ချက်ပြီးထားသော ငွေပမာဏဖြစ်ရပါမည်။

(The amount requested must be properly calculated, checked and verified by respective authorized person)

(၂) ထုတ်ယူငွေနှင့် ပတ်သက်၍ အမှားအယွင်း၊ လိမ်လည်မှု နှင့် အလွဲသုံးစားမှု တစ်စုံတစ်ရာ ရှိခဲ့ပါက၊ သက်ဆိုင်ရာ

တာဝန်ရှိစစ်ဆေးအတည်ပြုသူက အပြည့် အဝ ပြန်လည်ရရှိအောင် တာဝန်ယူ ဆောင်ရွက်ပေးရမည်

(If there is errors, frauds or misappropriation, the authorized person must take full responsibility to recover the loss)

Request By


Checked By


Checked By


Approved By

Approved By


 Requester


 Mgr/DH


 Finance & Account


 GM/AGM/COO

CMC/CEO/Chairwoman

Union Printing Press

A.P.P

Su Man Han

Christ Nwee


Q, UMG

GENERAL EXPENSE CLAIM FORM

DRIVER Name : HTR Branch


Department Name : Admin


No.	Date	Name	Description	Amount	Remarks
1.	12-10-24	Hon. G. M. P.	Polar drinking water	5000	5 hot
Total Amount					


Requested by

Name: Hon. G. M. P.
(Requester)

Approved by

Name: Hon. G. M. P.
(Department Head)

Checked by

Name: S. M. P.
(District FVACorp FVA)

Approved by

Name: S. M. P.
(OV/AC/VC/IB/04/BOH)

Approved by

Name: Pang See Lynn
(ACCO/COORD/VC/IB)